

သတင်းထုတ်ပြန်ချက်

ရိုးမဘဏ် သည် SHOP.COM.MM ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချသူများကို ဒီဂျစ်တယ် အသေးစား ချေးငွေ ဝန်ဆောင်မှုများ ပေးအပ်

SHOP.COM.MM ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချသူများသည် ရိုးမဘဏ်မှ ဒီဂျစ်တယ် အသေးစား အပေါင်ပစ္စည်းမဲ့ချေးငွေဖြင့် လုပ်ငန်းများကို တိုးချဲ့နိုင်တော့မည်

ရန်ကုန်၊ မြန်မာ။။ မေလ(၈)ရက်၊ ၂၀၁၉ ခုနှစ် - ရိုးမဘဏ်သည် ဘဏ်၏ ဝန်ဆောင်မှု အသစ်ဖြစ်သော SMART Credit Plus အပေါင်ပစ္စည်းမဲ့ ဒီဂျစ်တယ် အသေးစားချေးငွေ ဝန်ဆောင်မှုကို SHOP.COM.MM ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချသူများ ထံသို့ ယနေ့ မိတ်ဆက်ခဲ့သည်။ SHOP.COM.MM ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချသူများသည် ဘဏ်သို့ သွားရောက်၍ လျှောက်ထားခြင်း ၊ အပေါင်ပစ္စည်းနှင့် စာရွက်စာတမ်းများ အစရှိသော ရှုပ်ထွေးသည့် စာရွက်စာတမ်း တင်သွင်းခြင်း တို့ကို လုပ်ဆောင်ရန် မလိုအပ်ပဲ SMART Credit Plus ချေးငွေကို အွန်လိုင်းပေါ်မှ တစ်ဆင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

လက်ရှိတွင် ရိုးမဘဏ်၏ ဆန်းသစ်ထားသည့် ယခု ချေးငွေ ဝန်ဆောင်မှုကို ဘဏ်၏ ကော်ပိုရိတ် မိတ်ဖက်အဖွဲ့အစည်းများ၏ ကုန်သည် နှင့် အရောင်းကိုယ်စားလှယ်များသာ လျှောက်ထားနိုင်သေးသည်။ SHOP.COM.MM သည် ယခုချေးငွေ ဝန်ဆောင်မှုကို ပေးအပ်ရန် ပူးပေါင်းသည့် တတိယမြောက် ကော်ပိုရိတ် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည်။ Wave Money ကိုယ်စားလှယ်များ နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းဝင်များကိုလည်း SMART Credit Plus ချေးငွေကို ဝန်ဆောင်မှုပေးရန် ရိုးမဘဏ်သည် Wave Money နှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်အသင်း တို့နှင့် ယခုနှစ်အတွင်း တွင် နည်းဗျူဟာကျစွာ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

"ရိုးမဘဏ်က SHOP.COM.MM ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချသူတွေကို အခုလို ဝန်ဆောင်မှု ပံ့ပိုးပေးရတာ စိတ်လှုပ်ရှားမိပါတယ်။ SHOP.COM.MM ပေါ်မှာ ရောင်းချနိုင်တာကို ကြည့်ခြင်းအားဖြင့် ရောင်းချသူတွေဟာ ဒီဂျစ်တယ် နည်းပညာအားဖြင့်သော်လည်းကောင်း၊ ငွေကြေးအသုံးချမှုကိုသော်လည်းကောင်း၊ သေချာလုပ်နိုင်တယ်ဆိုတာ သက်သေပြလျက်ရှိပါတယ်။ ဒါ့ကြောင့် ရိုးမဘဏ် အနေနဲ့ ဘဏ်ရဲ့ ဒီဂျစ်တယ် ချေးငွေပံ့ပိုးပေးခြင်း ဖြင့် သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်နိုင်အောင် ကူညီပေးခွင့် ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ SMART account ရှိတာနဲ့ ရောင်းချသူတွေဟာ သူတို့ရဲ့ smartphone ကနေတစ်ဆင့် ချေးငွေကို လွယ်ကူစွာ လျှောက်ထားနိုင်မှာ ဖြစ်သလို စာရွက်စာတမ်းတွေကို တင်သွင်းစရာမလိုပဲ ရုံးဖွင့်ရက် တစ်ရက်အတွင်းမှာပဲ ချေးငွေကို လက်ခံ ရရှိမှာ ဖြစ်ပါတယ်။ SMART Credit Plus ချေးငွေဟာ SHOP.COM.MM ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချသူတွေရဲ့ ရောင်းအားပမာဏပေါ် မူတည်ပြီး များရင် များသလို ချေးငွေများများ ရယူနိုင်မှာ ဖြစ်ပြီး အချိန်မှန် ချေးငွေပြန်ဆပ်တဲ့အပေါ်မှာ မူတည်ပြီး လည်း ချေးငွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။" ဟု ရိုးမဘဏ်၏ Head of Digital Credit ဖြစ်သူ Jason Loughnane ကပြောသည်။

ယခု ဒီဂျစ်တယ် ချေးငွေ ဝန်ဆောင်မှုသည် အသေးစား လုပ်ငန်းများအတွက် မြန်မာနိုင်ငံတွင် ပထမဆုံးပေးအပ်သည့် ချေးငွေ အမျိုးအစားအသစ် တစ်ခုဖြစ်သည်။ SMART Credit Plus ချေးငွေကို smartphone မှ တစ်ဆင့် လျှောက်ထားနိုင်သည့်အတွက် လွယ်ကူ အဆင်ပြေ မြန်ဆန်စွာဖြင့် သီးသန့် လျှောက်ထားနိုင်ပြီး လျှောက်ထားမှုကို ဘဏ်မှ ချက်ခြင်း စီစစ်၍ ချေးငွေကို လျှောက်ထားသူ၏ SMART account သို့ နောက်တစ်နေ့ ရုံးဖွင့်ရက်တွင် ထည့်သွင်းပေးသွားမည် ဖြစ်သည်။ ထို့အပြင် ကောင်မွန်သည့် ချေးငွေရယူမှု အလေ့အကျင့် နှင့် အချိန်မှန်ပေးဆပ်ခြင်း တို့ကို လုပ်ဆောင်နိုင်အောင် SMART Credit Plus ရယူသူများကို လေ့ကျင့်ပေးသွားမည် ဖြစ်သည်။

ရိုးမဘဏ်နှင့် SHOP.COM.MM တို့ ပူးပေါင်း၍ ဝန်ဆောင်မှုပေးသည့် SMART Credit Plus အပေါင်ပစ္စည်းမှ အသေးစားလုပ်ငန်း ချေးငွေ ကို ရယူရန်အတွက် လျှောက်ထားသူသည် SHOP.COM.MM ၏ တရားဝင် ရောင်းချသူ ဖြစ်ရမည် ဖြစ်ပြီး ရိုးမဘဏ်၏ မိုလ်ဘိုင်း အပ်ပလီကေးရှင်းကို လက်ရှိ အသုံးပြုသူ ဖြစ်ရမည် ဖြစ်သည်။ ရိုးမဘဏ်၏ မိုလ်ဘိုင်း အပ်ပလီ ကေးရှင်း မရှိသူများသည် SMART Account ကို ရိုးမဘဏ်၏ မည့်သည့် ဘဏ်ခွဲတိုင်းတွင် မဆို ဖွင့်လှစ်နိုင်ပြီး အွန်လိုင်း <https://applysmart.yomabank.com> မှတစ်ဆင့် လည်း လျှောက်ထားနိုင်မည် ဖြစ်သည်။ SMART Account ဖွင့်လှစ်ပြီး သူများသည် ရိုးမဘဏ်၏ မိုလ်ဘိုင်း အပ်ပလီကေးရှင်းမှ တစ်ဆင့် SMART Credit Plus ကို <https://smartcredit.yomabank.com> တွင် လျှောက်ထားနိုင်သည်။ ချေးငွေစီစစ်ခြင်းကို ဘဏ်မှ ချက်ခြင်း လုပ်ဆောင်ပေးမည် ဖြစ်ပြီး လျှောက်ထားပြီး နောက်တစ်နေ့တွင် လျှောက်ထားသူ၏ SMART Account ထဲသို့ လျှောက်ထားသည့် ချေးငွေပမာဏကို တိုက်ရိုက်ထည့်သွင်းပေးမည် ဖြစ်သည်။

SMART Credit Plus ချေးငွေကို ပထမဆုံး လျှောက်ထားသူများသည် အနည်းဆုံး ကျပ် ၁ သိန်း နှင့် အများဆုံး သိန်း ၅၀ အထိ တစ်လမှ သုံးလ ချေးငွေကာလ အထိ လျှောက်ထားနိုင်သည်။ ပေးဆပ်ပြီး ပြန်လည်လျှောက်ထားသူများသည် အများဆုံး သိန်း ၁၀၀ ကို တစ်နှစ် (၁၂)လ ကြာ ရယူလျှောက်ထားနိုင်မည် ဖြစ်သည်။ လျှောက်ထားသူ တစ်ဦးချင်းစီ၏ SMART Credit Plus ချေးငွေ ပမာဏကို SHOP.COM.MM ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချထားသည့် ၎င်းတို့၏ ရောင်းအား ပမာဏ အပေါ် အခြေခံ၍ ရိုးမဘဏ်မှ စီစစ် သတ်မှတ်ပေးသွားမည် ဖြစ်သည်။ ပေးအပ်သည့် ချေးငွေပမာဏသည် SHOP.COM.MMပေါ်တွင် ရောင်းချသည့် ရောင်းအား များရင် များသလို တိုးလာနိုင်ပြီး ရိုးမဘဏ်သို့ အချိန်မှန် ပြန်လည်ပေးဆပ်မှု ရှိမရှိ ပေါ်တွင်လည်း မူတည်သွားမည် ဖြစ်သည်။ SMART Credit Plus ချေးငွေကို တစ်နှစ်လျှင် အတိုးနှုန်း ၁၆% ရာခိုင်နှုန်းဖြင့် ပေးအပ်သွားမည် ဖြစ်ပြီး ဝန်ဆောင်ခကို လျှောက်ထားသူ၏ ဘဏ်အသုံးပြုလုပ်ဆောင်သည့် ငွေသားလုပ်ဆောင်ချက်အပေါ်မူတည် ပြီး သတ်မှတ်ပေးမည် ဖြစ်သည်။ လစဉ် ပြန်လည်ပေးဆပ်ရမည့် ပမာဏကို လျှောက်ထားသူ၏ SMART Account မှ အလိုအလျောက်ဖြစ်တောက်သွားမည် ဖြစ်သည်။ ထို့ကြောင့် SMART Credit Plus ရယူသူများသည် ချေးငွေပြန်လည်ပေးဆပ်ရမည့် နေ့မတိုင်ခင် (သို့) သတ်မှတ်ရက်တွင် ၎င်းတို့၏ SMART Account ထဲ ပေးဆပ်ရန်လုံလောက်သော ချေးငွေပမာဏကို ထည့်သွင်းထားရန် လိုအပ်မည် ဖြစ်သည်။

SMART Credit Plus နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက <https://yomabank.com/smartcreditplus> တွင် ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။

XXX

ဓာတ်ပုံ (၁)



ရိုးမဘဏ်၏ Head of Digital Credit ဖြစ်သူ Jason Loughnane က SHOP.COM.MM ကို အသုံးပြု၍ ကုန်ပစ္စည်း ရောင်းချသူများထံသို့ SMART Credit Plus ချေးငွေဝန်ဆောင်မှု မိတ်ဆက်ပွဲတွင် တက်ရောက်လာသူများကို မိတ်ဆက်စကားပြောကြားနေစဉ်။

ရိုးမဘဏ်အကြောင်း

၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် အတိုးတက်ဆုံးသော ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီးနောက်မှာပင် ရိုးမဘဏ်သည် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ၊ ကော်ပိုရိတ် အုပ်ချုပ်ရေး စသည့် အဓိကကျသည့်အခန်းကဏ္ဍများတွင် မဟာဗျူဟာကျသော ရင်းနှီးမြှုပ်နှံမှုများကို သိသာစွာ လုပ်ကိုင်ခဲ့ သည်။ လက်ရှိတွင် ရိုးမဘဏ်သည် တန်ဖိုးအားဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်များစာရင်းတွင် နံပါတ် (၅) နေရာ၌ ရပ်တည် နေပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိကာ နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ကို ဖွင့်လှစ်ထားသည်။ ၂၀၁၄ ခုနှစ်တွင် ရိုးမဘဏ်သည် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းဖြစ်သော International Finance Corporation (IFC) မှ ပထမဆုံး တိုက်ရိုက် ရင်းနှီးမြှုပ်နှံသော ဘဏ်တစ်ခု ဖြစ်လာပြီး Credit Risk Management ၊ Finance ၊ Treasury ၊ Product Development တို့ကို အဆင့်မြှင့်တင်ရန်၊ New Core Banking System ကို အသုံးပြုနိုင်ရန် IFC ၏ သုံးနှစ်တာကာလအတွက် အကြံပေးမှုများ ပြုလုပ်သည့်အကူအညီကို ရရှိခဲ့သည်။

ထို့ပြင် ဂျာမနီနိုင်ငံ ဖွံ့ဖြိုးရေးအေဂျင်စီတစ်ခုဖြစ်သော GIZ မှလည်း နည်းပညာ အထောက်အကူများ ရရှိခဲ့ပြီး အသေးစားအလတ်စားလုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ တိုးတက်မှုများ ရရှိခဲ့ကာ လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ တစ်ဝန်းသို့ ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် Wave Money ကို ပူးတွဲ တည်ထောင်ခဲ့သည်။ ရိုးမဘဏ်သည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် LIFT နှင့် လက်တွဲ၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးတွင် အဓိကကျသော အခန်းကဏ္ဍတစ်ခုဖြစ်သည့် လယ်ယာစီးပွားကဏ္ဍအတွက်လည်း တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ ယင်းလယ်ယာစီးပွား ကဏ္ဍအတွက်

နယ်သာလန်နိုင်ငံမှ RaboBank ကလည်း နည်းပညာအထောက်အပံ့များ ကူညီလျက်ရှိ သည်။ ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးမှုအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အသေးစိတ်သိရှိလိုပါက

ရိုးမဘဏ်

မေဦး

Head of Communication and Marketing, Yoma Bank.

မိုဘိုင်းလ်ဖုန်း +၉၅ ၉ ၇၇၁၀၀၀၇၁၊ +၉၅ ၉ ၉၆၇၀၀၀၇၁

အီးမေးလ် mayoo@yomabank.com